



MULTICULTURAL AUSTRALIA

United, Strong, Successful

— Australia's *multicultural* statement —

စည်းလုံးညီညွတ်၍၊ တောင့်တင်းခိုင်မာပြီး အောင်မြင်မှုရှိသည့် ယဉ်ကျေးမှုပေါင်းစုံရှိသော
ဩစတြေးလျနိုင်ငံ ဆိုသည်မှာ ယဉ်ကျေးမှုပေါင်းစုံရှိသော ဩစတြေးလျနိုင်ငံဖြစ်နေ
ခြင်းအပေါ် ပြန်လည်ကတိကဝတ်ပြုသောအများပြည်သူဆိုင်ရာ အစိုးရ၏ထုတ်ပြန်ချက်
တစ်ရပ်ဖြစ်သည်။ ယင်းတို့ကို လာမည့်နှစ်များအတွက် ဦးစားပေးလုပ်ဆောင်ခြင်းများနှင့်
မဟာဗျူဟာကျလမ်းညွှန်ချက်များအဖြစ် သတ်မှတ်ထားပါသည်။

အမှာစကား

ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ်

ဩစတြေးလျနိုင်ငံသည် ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံးသောယဉ်ကျေးမှုပေါင်းစုံရှိသည့် လူများနေထိုင်ရာ လူမှုအသိုင်းအဝန်းတစ်ခု ဖြစ်သည်။

ကျွန်ုပ်တို့သည် ကမ္ဘာပေါ်တွင် တည်မြဲနေဆဲရှိရေးအကျဆုံး လူ့ယဉ်ကျေးမှုပိုင်ရှင်ဖြစ်သော ကျွန်ုပ်တို့၏ပထမဆုံး အခြေချနေထိုင်သူ ဩစတြေးလျနိုင်ငံသားများမှနှစ်ပေါင်း ၅၀၀၀၀ ကျော်တိုင်အောင် ဤနိုင်ငံတော်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသူများနည်းတူ သက်တမ်းကြာရှည်ပါသည်။

ထို့ပြင် ကျွန်ုပ်တို့သည် ကမ္ဘာပေါ်မှ မည်သည့်လူမျိုးဖြစ်ဖြစ်၊ မည်သည့်ယုံကြည်ချက်ရှိရှိ၊ မည်သည့်နိုင်ငံမှမဆိုဝင်ရောက်လာသော ရွှေ့ပြောင်းနေထိုင်သူမိခင်၏ရင်ခွင်ထဲမှ ကလေးငယ်ကဲ့သို့ နုပျိုငယ်ရွယ်သူများဖြစ်သည်။

ဩစတြေးလျနိုင်ငံသည် ရွှေ့ပြောင်းနေထိုင်သူများ၏နိုင်ငံတစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့၏လက်ရှိလူဦးရေထက်ဝက်ခန့်မှာ နိုင်ငံရပ်ခြားတွင် မွေးဖွားခဲ့သူ သို့မဟုတ် အနည်းဆုံး နိုင်ငံရပ်ခြားတွင် မွေးဖွားခဲ့သော မိဘတစ်ဦးဦးရှိသည်။

ကျွန်ုပ်တို့၌ ယဉ်ကျေးမှုအသီးသီး၊ လူမျိုးအသီးသီး၊ ယုံကြည်ချက်အသီးသီး၊ နိုင်ငံအသီးသီးနောက်ခံများရှိကြသည်။

ကျွန်ုပ်တို့အား လူမျိုး၊ ဘာသာ သို့မဟုတ် ယဉ်ကျေးမှုများအရ မသတ်မှတ်ဘဲညီတူညီမျှ" အခွင့်အရေး "တည်းဟူသော လွတ်လပ်မှု၊ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးနှင့် တန်းတူအခွင့်အရေးရှိမှုစံတန်ဖိုးများကို အတူတကွတန်ဖိုးထားခြင်းအားဖြင့် သတ်မှတ်သည်။

ကျွန်ုပ်တို့အား အတူတကွပေါင်းစည်းနေထိုင်စေသည့်အချက်မှာ အပြန်အလှန်လေးစားမှုထားရှိခြင်းနှင့် ကျွန်ုပ်တို့အားလုံးသည် တူညီသောလေးစားမှု၊ တူညီသောဂုဏ်သိက္ခာနှင့်တူညီသော အခွင့်အရေးများအား ရရှိခံစားထိုက်ကြောင်းကို လေးလေးနက်နက် နားလည်ထားခြင်းတို့ကြောင့် ဖြစ်သည်။

အခြားပေါင်းစည်းစေသည့်အချက်သည် နိုင်ငံတော်လုံခြုံရေးဖြစ်ပြီး ၎င်းမှာ ကျွန်ုပ်တို့နိုင်ငံ၊ ကျွန်ုပ်တို့ပြည်သူများနှင့် ကျွန်ုပ်တို့၏ စံတန်ဖိုးများကို ကာကွယ်စောင့်ရှောက်ရန် ခိုင်မာသည့်သန္နိဋ္ဌာန်ဖြစ်ပြီး ၎င်းမှာ ကျွန်ုပ်တို့၏လွတ်လပ်မှုများအား တည်ဆောက်ထိန်းသိမ်းပေးထားသည့် အခြေခံအုတ်မြစ်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ဆက်ဆံရေးတင်းမာမှုများနှင့် မသေချာမှုများ တစ်စတစ်စတိုးပွားလာချိန်တွင် ဩစတြေးလျနိုင်ငံသည် နိုင်ငံ၏ ထွေပြားခြားနားမှုအား သိုင်းခြုံရင်း သဟဇာတရှိသော၊ တန်းတူအခွင့်အရေးရှိသောလုပ်ရည်ကိုင်စွမ်းရှိသော၊ ယိမ်းယိုင်မှုမရှိသော ဥပမာတင်ရလောက်သည့်နိုင်ငံတစ်ခုတစ်ခု ဖြစ်နေဆဲဖြစ်သည်။

ကျွန်ုပ်တို့၏ စည်းလုံးညီညွတ်၍ တောင့်တင်းခိုင်မာပြီး အောင်မြင်မှုရှိသည့် ယဉ်ကျေးမှုပေါင်းစုံရှိသော ဩစတြေးလျနိုင်ငံ ထုတ်ပြန်ချက်သည် လူမျိုးရေးခွဲခြားမှုနှင့် ခွဲခြားဆက်ဆံမှုများမရှိသည့် ယဉ်ကျေးမှုပေါင်းစုံရှိသော ဩစတြေးလျနိုင်ငံဖြစ်ရေးအပေါ် အစိုးရ၏တာဝန်ခံယူထားမှုကို တဖန်အားသစ်လောင်း၍ အတည်ပြုပါသည်။

ဩစတြေးလျနိုင်ငံသားအားလုံးကို ကျွန်ုပ်တို့၏ စည်းလုံးညီညွတ်၍ တောင့်တင်းခိုင်မာပြီး အောင်မြင်မှုရှိသည့် ယဉ်ကျေးမှုပေါင်းစုံရှိသော ဩစတြေးလျနိုင်ငံထုတ်ပြန်ချက်ကို ကျွန်ုပ်ထောက်ခံလျက် ပေးကမ်းအပ်ပါသည်။

ဂုဏ်သရေရှိ လွှတ်တော်အမတ် Malcolm Turnbull

ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ်

လူမှုဝန်ဆောင်ရေးဝန်ကြီး၊ လူမှုဝန်ဆောင်ရေးနှင့် ယဉ်ကျေးမှုပေါင်းစုံရေးရာဌာန ဒုတိယကြီးတို့မှ ပူးတွဲအမှာစကားများ

ဩစတြေးလျနိုင်ငံသားများအားလုံးအနေဖြင့် ကျွန်ုပ်တို့၏တောင့်တင်းခိုင်မာပြီး၊ အောင်မြင်သောယဉ်ကျေးမှုပေါင်းစုံပါဝင်သည့် အသိုက်အဝန်းအတွက် ဂုဏ်ယူနိုင်ကြပါသည်။ ဩစတြေးလျနိုင်ငံ၏သမိုင်းသည် အလွန်ကြာမြင့်ခဲ့ပြီဖြစ်သော အတိတ်ကာလက ရှေးဦးတိုင်းရင်းသားများ နှင့် (Aboriginal)တော့ရဲ့စ် ရေလက်ကြားကျွန်း (Torres Strait)ဩစတြေးလျနိုင်ငံသားများမှ စတင်ခဲ့ပြီး ဗြိတိသျှအဖွဲ့အစည်းများတည်ထောင်မှုဖြင့် တစ်စတစ်စကြီးထွားလာကာကမ္ဘာ့နိုင်ငံအသီးသီးမှ လူများဖြင့် ဆက်လက်သွားနေပါသည်။

ကျွန်ုပ်တို့ အကျိုးခံစားနေရသောလွတ်လပ်မှုနှင့် လုံခြုံရေးတို့သည် အမှတ်မထင်ဖြစ်လာသည်မဟုတ်ပါ။ အစိုးရ အဆက်ဆက်တို့ သည် ကျွန်ုပ်တို့၏တမူထူးခြားသောအမျိုးသားဇာတိလက္ခဏာနှင့် ပြည်သူပြည်သားများ၏ပေါင်းစည်းညီညွတ်မှုနှင့် သမ္မတဖြစ်မှု တို့၏အရေးပါခြင်းကို အလေးအနက်ထားလုပ်ဆောင်နေစဉ် ကွဲပြားခြားနားမှုကိုလည်း သိုင်းခြုံလက်ကမ်းကြိုဆိုသည့် ကျွန်ုပ်တို့၏လူမှုအသိုင်းအဝိုင်းအတွက် အမြော်အမြင်ကို တည်ဆောက်ပေးခဲ့ပါသည်။

အကြမ်းဖက်မှုနှင့် အစွန်းရောက်မှုတိုးပွားလာခြင်းကို လူ့အမြောက်အမြားက စိုးရိမ်ကြောင့်ကြလာနေသည့် အချိန်အခါ၌ ဒီမိုကရေစီ၊ အခွင့်အရေးနှင့် ကျွန်ုပ်တို့အတူတကွ တန်ဖိုးထားကြသောစံတန်ဖိုးများဆိုင်ရာ ကျွန်ုပ်တို့၏ခိုင်မြဲသော တာဝန်ခံယူထားမှုကို ထပ်လောင်းအတည်ပြုရန် အချိန်အခါကောင်းဖြစ်သည်။


ဩစတြေးလျအစိုးရအနေဖြင့် ကျွန်ုပ်တို့နိုင်ငံ၏လုံခြုံရေးနှင့် ကျွန်ုပ်တို့ပြည်သူများ၏လွတ်လပ်မှုရှိရေးတို့အတွက် ကတိကဝတ်ပြုထားပါသည်။ ကျွန်ုပ်တို့၏ စည်းလုံးညီညွတ်၍၊ တောင့်တင်းခိုင်မာပြီး အောင်မြင်မှုရှိသည့် ယဉ်ကျေးမှုပေါင်းစုံရှိသော ဩစတြေးလျနိုင်ငံထုတ်ပြန်ချက်တွင် အတိတ်မှကျွန်ုပ်တို့၏အောင်မြင်မှုများကို တွန်းအားပေးခဲ့သော စံတန်ဖိုးများအပြင် အနာဂတ်တွင်လည်း ကျွန်ုပ်တို့အားကြီးပွားတိုးတက်စေမည့်စံတန်ဖိုးများကို အစိုးရမှ ချမှတ်ပေးထားပါသည်။

ဤထုတ်ပြန်ချက်မှ ယဉ်ကျေးမှုမတူကွဲပြားမှုမှာ ကျွန်ုပ်တို့၏အကြီးမားဆုံးခွန်အားတစ်ခုဖြစ်သည့်အပြင် လူတိုင်းနှင့်သက်ဆိုင် သည့်အနာဂတ်တစ်ခုတည်ဆောက်ရန် စွမ်းရည်များဖြည့်တင်းပေးပြီး ကြီးကျယ်မြင့်မြတ်သောဘဝနေထိုင်နိုင်ရန် အခွင့်အရေးတစ်ခုဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့၏ဒီမိုကရေစီဝါဒအခြေခံသော အဖွဲ့အစည်းများနှင့် တရားဥပဒေစိုးမိုးရေး၏ဗဟိုအချက်အချာကို ထောက်ခံပေးထားပြီး ကျွန်ုပ်တို့၏အမျိုးသားဇာတိလက္ခဏာအရ နိုင်ငံသားဖြစ်ခွင့်အရေးပါမှုကို မီးမောင်းထိုးပြသည့်အပြင် ကျွန်ုပ်တို့၏အပေါင်းပါဩစတြေးလျနိုင်ငံသားများကို လေးစားရန် ကျွန်ုပ်တို့တာဝန်ဖြစ်ကြောင်း ထင်ရှားစေပါသည်။

ဤထုတ်ပြန်ချက်သည် ကျွန်ုပ်တို့၏ယဉ်ကျေးမှုပေါင်းစုံပါဝင်သော လူမှုအသိုင်းအဝိုင်းတစ်ခုကို ထပ်မံဖြည့်ဆည်းတည် ဆောက်ပေးနိုင်သည့် အခြေခံအုတ်မြစ်ဖြစ်ပြီး ကျွန်ုပ်တို့အနေနှင့် လွတ်လပ်မှုနှင့် ကြွယ်ဝချမ်းသာမှုအား မမောနိုင်မပန်းနိုင် ကြိုးစားအားထုတ်ရာတွင် ဩစတြေးလျနိုင်ငံသားများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် ရည်သန်တောင့်တနေပါသည်။



ဂုဏ်သရေရှိ လွှတ်တော်အမတ် Christian Porter
လူမှုဝန်ဆောင်ရေးဝန်ကြီး



ဂုဏ်သရေရှိ အထက်လွှတ်တော်အမတ် Zed Seselja
လူမှုဝန်ဆောင်ရေးနှင့် ယဉ်ကျေးမှုပေါင်းစုံရေးရာဌာန ဒုတိယကြီး

စည်းလုံးညီညွတ်၍ တောင့်တင်းခိုင်မာပြီး အောင်မြင်မှုရှိသည့် ယဉ်ကျေးမှုပေါင်းစုံရှိသော သြစတြေးလျနိုင်ငံ

ကျွန်ုပ်တို့အတူတကွ ဖြတ်သန်းခဲ့ကြသော သမိုင်းကြောင်း

သြစတြေးလျနိုင်ငံသည် ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံးသော ယဉ်ကျေးမှုပေါင်းစုံရှိလှမှုအသိုင်းအဝန်းတစ်ခုဖြစ်ပြီး များစွာသော ယဉ်ကျေးမှုများ၊ အတွေ့အကြုံများ၊ ယုံကြည်ချက်များနှင့် ဓလေ့ထုံးတမ်းများကို ပေါင်းစည်းပေးထားသည့် နိုင်ငံဖြစ်သည်။ နိုင်ငံတစ်ခုအဖြစ် အောင်မြင်မှုရအောင်ထူထောင်နိုင်ခဲ့ခြင်းမှာ ပထမဆုံးအခြေချနေထိုင်သူ သြစတြေးလျနိုင်ငံသားများ မှအစပြု၍ အသစ်ဆုံးရောက်ရှိလာသူများတိုင်အောင် ကွဲပြားခြားနားသော ဘိုးဘေးဘီဘင် ၃၀၀ ကျော်တို့၏အားထုတ်ကြိုးပမ်းမှုကြောင့် ဖြစ်သည်။

လွတ်လပ်မှု၊ လုံခြုံရေးနှင့် ကြွယ်ဝချမ်းသာမှုဖြစ်တည်လာအောင် ကျွန်ုပ်တို့၏ဘုံစံတန်ဖိုးများနှင့် တာဝန်ခံယူထားမှုတို့ဖြင့် ကျောထောက်နောက်ခံပြုထားသော တွေ့ပြားခြားနားသည့် ယဉ်ကျေးမှုများ၏အကျိုးကျေးဇူးကြောင့် ကျွန်ုပ်တို့တစ်စိတ်တစ်ပိုင်း တိုးတက်လာပါသည်။

ကမ္ဘာပေါ်တွင် ရှင်သန်ကျန်ရစ်သည့် ရှေးအကျဆုံးယဉ်ကျေးမှုပိုင်ရှင်များဖြစ်ကြသော ရှေးဦးတိုင်းရင်းသားများနှင့် Torres Strait တောရဲ့စ်ရေလက်ကြားကျွန်းသားများနှင့် ဤနိုင်ငံတွင် ဘဝသစ်တစ်ခုကိုထူထောင်ရန် ရွေးချယ်ဝင်ရောက်လာသောလူ သန်းပေါင်းများစွာတို့က ကျွန်ုပ်တို့၏နိုင်ငံအားအရည်အသွေးများ ပြည့်စုံစေခဲ့ပါသည်။

ပထမဆုံးအခြေချနေထိုင်ခဲ့သော သြစတြေးလျနိုင်ငံသားများသည် ယခုကျွန်ုပ်တို့ သြစတြေးလျနိုင်ငံဟုခေါ်သော ဤမြေပေါ်တွင် နှစ်ပေါင်း ၅၀၀၀၀ ကျော်နေထိုင်ခဲ့ကြပါသည်။ လေ့လာသင်ယူခဲ့ကြပါသည်။ အလိုက်သင့်နေထိုင်ခဲ့ကြပါသည်။ ရှင်သန်ခဲ့ကြပါ သည်။ ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦးခွန်တွဲနေထိုင်ခဲ့ကြပြီး၎င်းတွင် ဆန်းကြယ်သောယဉ်ကျေးမှုများ၊ ယုံကြည်မှုများ၊ ဒေသသုံး စကားများကိုယ်စီရှိကြသော ဘာသာစကားမတူညီသည့်အဖွဲ့စုများ သို့မဟုတ် 'နိုင်ငံများ' ၂၅၀ ကျော် သြစတြေးလျတိုက်အနံ့တွင် ရှိခဲ့ပါသည်။ ဤနိုင်ငံများမှ ဆင်းသက်လာသူများသည် ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံး ရှင်သန်ကျန်ရစ်သည့် ယဉ်ကျေးမှုကို ကိုယ်စားပြုကြပြီး အခြားမည်သူများမဆိုနှင့်ယှဉ်ကြည့်လျှင် ၎င်းတို့လက်ဝယ် ပိုမိုလေ့လာသိရှိနိုင်သည့်ခေတ်များ၊ နေရာများနှင့် သက်ဆိုင်သည့် သမိုင်းကြောင်းများပါသည်။

ယင်းသမိုင်းကြောင်းသည် ဗြိတိသျှလူမျိုးနှင့် အိုင်းရစ်လူမျိုးတို့၏အခြေချနေထိုင်မှုစတင်ပြီး ပါလီမန် ဒီမိုကရေစီစနစ်၊ အဖွဲ့အစည်းများနှင့် ဥပဒေများ ချမှတ်ဖော်ဆောင်ကာ ခေတ်သစ်သြစတြေးလျနိုင်ငံအား ထူထောင်ခြင်းအားဖြင့် ရှေ့ဆက်ခဲ့ခြင်းဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ကျွန်ုပ်တို့၏သမိုင်းသည် သြစတြေးလျနိုင်ငံအား မိမိတို့၏ အိုးအိမ်အဖြစ်သတ်မှတ်ခဲ့ကြသော ကမ္ဘာတိုက်ပေါင်းစုံမှ သန်းပေါင်းများစွာသော လူများပါဝင်လာခြင်းအားဖြင့် ဖွံ့ဖြိုးလာခဲ့ပါသည်။

ယနေ့အချိန်တွင် သြစတြေးလျနိုင်ငံသားများသည် မိမိတို့ဘဝများကိုတည်ဆောက်ရန်နှင့် ကျွန်ုပ်တို့နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ရန် ကျွန်ုပ်တို့၏လွတ်လပ်ပြီး ပွင့်လင်းသောလူမှုအသိုင်းအဝိုင်း၏အစိတ်အပိုင်းတစ်ရပ်အဖြစ်ပါဝင်လို၍ ဤနေရာသို့ ရွှေ့ပြောင်းလာကြသူများအား ကြိုဆိုလျက်ရှိပါသည်။

အချိန်ကြာလာသည်နှင့်အမျှ အတူတကွ စုပေါင်းမိကြသော လူပေါင်းများစွာတို့သည် ကျွန်ုပ်တို့၏အခြေခံအဆောက်အအုံများကို တည်ဆောက်ရန်၊ ကျွန်ုပ်တို့၏လူထုအသိုက်အဝန်းများကို သက်ဝင်လှုပ်ရှားစေရန်၊ ကျွန်ုပ်တို့၏ယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံများကို ပိုမိုတိုးတက်စေရန်၊ ကျွန်ုပ်တို့၏အခွင့်အလမ်းများကို တိုးစေရန်နှင့် အထူးခြားဆုံးအနေဖြင့် ကျွန်ုပ်တို့၏ကမ္ဘာကြီးအပေါ် ရှုမြင်ပုံနှင့် ထိတွေ့ချိတ်ဆက်ပုံတို့ကို ကျယ်ပြန့်စေရန်တို့အတွက် အထောက်အကူပြုခဲ့ပါသည်။

လူမျိုးကိုပဓာနမထားဘဲ အစိုးရ၊ လူထုအသိုက်အဝန်းနှင့် လူတစ်ဦးတစ်ယောက်ချင်းစီအကြား အပြန်အလှန် တာဝန်ခံမှုများအား တည်ဆောက်ထားခြင်းသည် ကျွန်ုပ်တို့၏ခံနိုင်ရည်ရှိမှုနှင့် ပါဝင်စပ်ဆိုင်းမှုရှိသည်ဟူသော ခံစားချက်များကို ခိုင်မာအားကောင်း စေသည်။ ကျွန်ုပ်တို့ယနေ့ အတူတကွ ပိုင်ဆိုင်ထားသော ခေတ်မီကြီးပွားတိုးတက်သည့် သြစတြေးလျနိုင်ငံအား ကျွန်ုပ်တို့၏အများစု စံတန်ဖိုးများ၊ ရပိုင်ခွင့်များ၊ တာဝန်များနှင့်အတူပေါင်းတည်ဆောက်ထားခြင်း ဖြစ်သည်။

တူညီသော စံတန်ဖိုးများ

ကျွန်ုပ်တို့၏စံတန်ဖိုးများသည် ကျွန်ုပ်တို့အား စည်းလုံးညီညွတ်စေပြီး ကျွန်ုပ်တို့တစ်ဦးနှင့်တစ်ဦးအကြား ဖွဲ့စည်းမှုများကို ဖန်တီးပေးပါသည်။ ၎င်းတို့သည် ကျွန်ုပ်တို့၏ လူမှုအသိုက်အဝန်းအတွက် အခြေခံအုတ်မြစ်တစ်ခုအဖြစ် လူတိုင်းအနေနှင့်တူညီစွာ ပါဝင်စပ်ဆိုင်းမှုရှိသည့် အနာဂတ်တစ်ခုကိုလည်း ဖန်တီးပေးပါသည်။ ကျွန်ုပ်တို့၏စံတန်ဖိုးများမှာ အောက်ပါတို့အပေါ် အခြေခံထားပါသည်။

လေးစားမှု

ကျွန်ုပ်တို့သည် သြစတြေးလျနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုကို လေးစားပြီးလိုက်နာရန်နှင့်သြစတြေးလျနိုင်ငံအပေါ် သစ္စာစောင့်သိရန် ကတိကဝတ်ပြုပါသည်။

ကျွန်ုပ်တို့သည် လူတစ်ဦးချင်းစီ၏ လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာကို အလေးထားပါသည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကွဲပြားခြားနားမှုများကို တန်ဖိုးထားပြီး အပြန်အလှန်လေးစားမှု၊ ပေါင်းစည်းပါဝင်မှု၊ တရားမျှတမှုနှင့် စာနာထောက်ထားမှုတို့ကို လက်ခံကျင့်သုံးပါသည်။

တန်းတူညီမျှမှု

ကျွန်ုပ်တို့သည် အမျိုးသား၊ အမျိုးသမီးတန်းတူညီမျှမှုရှိရေးကို ထောက်ခံအားပေးပါသည်။

ကျွန်ုပ်တို့သည် တရားဥပဒေရှေ့မှောက်တွင် တန်းတူညီမျှမှုရှိသည်ဟု ယုံကြည်ပါသည်။

ကျွန်ုပ်တို့သည် အားလုံးအတွက် အခွင့်အရေးတန်းတူညီမျှမှုရှိကြောင်းကို ယုံကြည်ပါသည်။

လွတ်လပ်မှု

လွတ်လပ်မှုအပေါ်ကျွန်ုပ်တို့ ကတိကဝတ်ပြုထားခြင်းမှာ အခြေခံတရားဖြစ်ပါသည်။

ကျွန်ုပ်တို့သည် လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ပြောကြားခွင့်၊ ကိုးကွယ်ယုံကြည်ခွင့်၊ ပြုလုပ်ဆောင်ရွက်ခွင့်နှင့်

အသင်းအဖွဲ့ဖွဲ့စည်းခွင့်တို့ကို ထောက်ခံအားပေးပါသည်။

ကျွန်ုပ်တို့သည် ပါလီမန်ဒီမိုကရေစီစနစ်တစ်ခုအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ကျွန်ုပ်တို့၏နိုင်ငံသားတာဝန်များကို ဖြည့်ဆည်းပေးရန် တာဝန်ယူပါသည်။

ကျွန်ုပ်တို့၏စံတန်ဖိုးများကို ယုတ်လျော့စေသည့် ကျင့်ထုံးများနှင့် အပြုအမူများကို သြစတြေးလျနိုင်ငံ၌ မည်သည့်အခါမျှ လက်မခံပါ။

ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့နိုင်ငံ၏ စီးပွားရေးအောင်မြင်မှု၊ ယဉ်ကျေးမှုလွတ်လပ်ခွင့်နှင့် ဘာသာရေး လွတ်လပ်ခွင့်တို့အပြင် ထွေပြားခြားနားမှုများတို့ကြောင့် အကျိုးအမြတ်များ ရရှိပါသည်။ ကျွန်ုပ်တို့၏ အများဆိုင် စံတန်ဖိုးများအား ခိုင်မာစွာ ကျင့်သုံးရေးကို ထိန်းသိမ်းခြင်းသည် သြစတြေးလျနိုင်ငံသားများအတွက် အကောင်းဆုံး အကျိုးစီးပွားကို ရရှိစေပါသည်။

အများတူ ရပိုင်ခွင့်များနှင့် တာဝန်များ

ကျွန်ုပ်တို့သည် အပြန်အလှန်လေးစားမှုရှိခြင်းနှင့် အပြန်အလှန် တာဝန်ယူမှုရှိခြင်းတို့၏အရေးပါပုံကို အသိအမှတ်ပြုပါသည်။ ယဉ်ကျေးမှုပေါင်းစုံရှိသော အသိုက်အဝန်းတစ်ခုအဖြစ် ကျွန်ုပ်တို့ အနေနှင့် အောင်မြင်နေခြင်းမှာတည်ငြိမ်ပြီး ကြံ့ကြံ့ခိုင်ခိုင်၍

သဟဇာတရှိသော အသိုက်အဝန်းတစ်ခုဖြစ်ရေးကို သေချာစေသော ရပိုင်ခွင့်များနှင့် တာဝန်ယူမှုများ၏ ဟန်ချက်ညီမှုရှိခြင်းကြောင့်ဖြစ်သည်။ ယင်းအသိုက်အဝန်းတွင် ကျွန်ုပ်တို့၏ ကြွယ်ဝချမ်းသာမှုအတွက် လူတိုင်းမှထည့်သွင်းပေးဆပ်နိုင်သလို၊ အကျိုးခံစားနိုင်ရန်လည်းကျွန်ုပ်တို့က လူတိုင်းအား အခွင့်အရေးပေးသည်။

ကျွန်ုပ်တို့၏အသိုက်အဝန်းသည် လူတစ်ဦးစီတိုင်း၏ အခြေခံရပိုင်ခွင့်များအားမဖောက်ဖျက်နိုင်သော အစဉ်အလာတစ်ရပ်ကို ကျင့်သုံးသည့် လစ်ဘရယ် ဒီမိုကရေစီစနစ်အပေါ်တွင် အခြေတည်ထားပါသည်။

နိုင်ငံသားဖြစ်ခွင့်သည် အခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။ ဩစတြေးလျနိုင်ငံသားဖြစ်ခွင့်အခမ်းအနား၏ အစိတ်အပိုင်းတစ်ရပ် အဖြစ် နိုင်ငံသားသစ်များသည် ဩစတြေးလျနိုင်ငံနှင့် ၎င်း၏ ပြည်သူများအပေါ် သစ္စာစောင့်သိပြီး၎င်းတို့၏ ဒီမိုကရေစီယုံကြည်ချက်များကို ကျွန်ုပ်တို့သည်လည်း လက်ခံယုံကြည်ပါမည်။ ကျွန်ုပ်တို့သည် ၎င်းတို့၏ ရပိုင်ခွင့်များနှင့် လွတ်လပ်ခွင့်များကို အလေးထားပါမည်။ ကျွန်ုပ်တို့သည် ၎င်းတို့၏ ဥပဒေများကို လေးစားပြီးစောင့်ထိန်းလိုက်နာပါမည်ဟု အခိုင်အမာ ကတိကဝတ်ပြုရပါသည်။

ဩစတြေးလျနိုင်ငံသားများသည် မိမိတို့နိုင်ငံအတွင်း ရှိနေကြသော ဩစတြေးလျနိုင်ငံသားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အားလုံးသောသူများအနေဖြင့် ဩစတြေးလျနိုင်ငံ၏ဥပဒေများကို လေးစားလိုက်နာကြရန်၊ ကျွန်ုပ်တို့၏ဒီမိုကရေစီလုပ်ငန်းစဉ်များကို ကူညီပံ့ပိုးပေးရန်နှင့် လူသားအားလုံးအား လေးစားပြီး ဂုဏ်သိက္ခာရှိရှိ ဆက်ဆံရန်အတွက် တရားသဖြင့် မျှော်လင့်ထားကြပါသည်။

လုံခြုံရေးကင်းပြီး စိတ်ချရသော ဩစတြေးလျနိုင်ငံ

မတူကွဲပြားပြီး ဟန်ချက်ညီမှုသော ဩစတြေးလျနိုင်ငံကို ခိုင်မာတောင့်တင်းစေခြင်းသည် ကျွန်ုပ်တို့နိုင်ငံ၏ လုံခြုံမှုပင်ဖြစ်သည်။ ဩစတြေးလျနိုင်ငံအစိုးရသည် ဩစတြေးလျနိုင်ငံသားများအားလုံး၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးတို့ကို အမြင့်ဆုံးဦးစားပေးအရာများအဖြစ် သတ်မှတ်ထားပါသည်။ မကြာမီက ဖြစ်ပွားခဲ့သော ကမ္ဘာတစ်ဝန်းမှ အကြမ်းဖက် တိုက်ခိုက်မှုများသည် ဩစတြေးလျနိုင်ငံသား လူထုအသိုက်အဝန်းများအတွင်း အထိုက်အလျောက် စိုးရိမ်ပူပင်မှုများ ဖြစ်စေနိုင်ပါသည်။

အစိုးရအနေဖြင့် ဤခြိမ်းခြောက်မှုများကို တုံ့ပြန်ဖြေရှင်းရန်အတွက် အကြမ်းဖက်မှုအား တန်ပြန်တိုက်ဖျက်ရေး လှုပ်ရှားဆောင်ရွက်မှုများ၊ နယ်စပ်တစ်လျှောက် လုံခြုံရေးခိုင်မာစေရန်နှင့် နိုင်ငံတော်လုံခြုံရေးအား ခိုင်မာမှုရှိစေရေးတို့အတွက် အဆက်မပြတ် ငွေအင်အား စိုက်ထုတ် ကုန်ကျခံပြီး ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသည် ဩစတြေးလျနိုင်ငံအား ပွင့်လင်းသော၊ ပေါင်းစည်းပါဝင်မှုရှိသော၊ လွတ်လပ်၍ လုံခြုံရေးကင်းသော အသိုက်အဝန်းတစ်ခုအဖြစ် ဆက်လက်တည်မြဲစေရေးကို အထောက်အကူပြုပါသည်။

ဤခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရပါသော်လည်း ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အတူတူကျင့်သုံးလျက်ရှိသော တန်ဖိုးများနှင့် အမျိုးသား စည်းလုံးညီညွတ်မှုကို ထိခိုက်ခံမည် မဟုတ်ပါ။ အစိုးရအနေဖြင့် ကျွန်ုပ်တို့အား စုစည်းညီညွတ်စေသော၊ အပြန်အလှန် လေးစားမှုဖြင့် ကျွန်ုပ်တို့၏ ကွဲပြားမှုများကို ညှိနှိုင်းဖြည့်ဆည်းခဲ့သည့် အရာများကို အလေးပေးအာရုံစိုက်ခြင်းဖြင့် ဩစတြေးလျနိုင်ငံသား အသိုက်အဝန်းများ ဘေးကင်းလုံခြုံမှု ခိုင်မာစေရေးအတွက် အကောင်းဆုံး အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါသည်။

အနာဂတ်အတွက် တူညီသော ရည်မှန်းချက်

ဩစတြေးလျနိုင်ငံသည် ကျွန်ုပ်တို့၏ နိုင်ငံအတွက် အတူတူ အားထုတ်ကြိုးပမ်းမည်ဟူသော သန္နိဋ္ဌာန်၊ ဒီမိုကရေစီ ထုံးတမ်း စဉ်လာများနှင့် တန်ဖိုးများကို ပေါင်းစည်း၍ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ကျွန်ုပ်တို့အားလုံး၏လက်ခံနိုင်မှုနှင့် နားလည်ပေးမှုများ တိုးတက်လာစေရန်၊ ကျွန်ုပ်တို့သည် ဘေးအန္တရာယ်ကင်းရှင်းကာစည်းလုံးညီညွတ်၍ သင့်မြတ်သော အသိုက်အဝန်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေ နိုင်ရန်တို့အတွက် တိုက်တွန်းအားပေးလိုပါသည်။

ဤကြေငြာချက်တွင် အစိုးရသည် အပြန်အလှန်လေးစားသမှုရှိသည့် အခြေခံသဘောတရားအား ဆက်လက်အားပေး လှုံ့ဆော်သွားကာ သြစတြေးလျအသိုက်အဝန်းနှင့် မအပ်စပ်သော လူမျိုးရေး မုန်းတီးမှုနှင့် ခွဲခြားဆက်ဆံမှုများကို ရှုတ်ချကြောင်း ဖော်ပြလိုက်ပါသည်။

ယင်းသည် မြောက်မြားလှစွာသော လူထု အသိုက်အဝန်းနှင့် စေတနာ့ဝန်ထမ်း လှုပ်ရှားဆောင်ရွက်မှုများနှင့် အတူ ကျွန်ုပ်တို့၏ စည်းလုံးညီညွတ်မှုအား နိုးကြားစေသည်။ ပံ့ပိုးပေးသည်။ ရေရှည်တည်တံ့စေသည်။ အစိုးရ၏ အခြားမူဝါဒများနှင့် စီမံချက်များကို ပြည့်စုံအောင် ဖြည့်စွက်ပေးမည်ဖြစ်ပါသည်။ ဥပမာ

- အရွယ်ရောက် ရွှေ့ပြောင်းနေထိုင်သူများအတွက် အင်္ဂလိပ်ဘာသာ အစီအစဉ်(Adult Migrant English Program(သည် သတ်မှတ်ချက်ပြည့်မီသော ရွှေ့ပြောင်းနေထိုင်သူများနှင့် လူသားချင်းစာနာထောက်ထားမှုအရ ဝင်ခွင့်ရရှိသူများအား အခြေခံအင်္ဂလိပ်ဘာသာစကား လေ့ကျင့်သင်ကြားပေးရန်နှင့် ၎င်းတို့အား သြစတြေးလျအသိုက်အဝန်းတွင် လူမှုရေးပိုင်း၊ စီးပွားရေးပိုင်းတို့အရ အခြေချနေနိုင်ပြီး ဆောင်ရွက်နိုင်စေမည့် အရည်အသွေးများ ရရှိစေရန် ပံ့ပိုးပေးပါသည်။
- အစိုးရ၏ ယဉ်ကျေးမှုပေါင်းစုံပါဝင်လာရေးနှင့် တန်းတူညီမျှရေး မူဝါဒသည် မိမိတို့၏ ယဉ်ကျေးမှုနှင့် ဘာသာစကားနောက်ခံများ မည်သို့ပင် ဖြစ်နေစေကာမူ အစီအစဉ်များနှင့် ဝန်ဆောင်မှုများသည် သြစတြေးလျနိုင်ငံသားများအားလုံး၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန်သေချာစေသည်။
- နိုင်ငံသားဖြစ်ခွင့် လမ်းကြောင်းများသည် ရွှေ့ပြောင်းနေထိုင်သူ လူသစ်များအား ပြည်သူလူထုအသိုက်အဝန်းတွင် အပြည့်အဝ တက်ကြွစွာ ပါဝင်နိုင်မည့် အခွင့်အလမ်းကို ရရှိစေပါသည်။
- အစိုးရသည် ရေဒီယို၊ ပုံနှိပ်မီဒီယာ၊ အွန်လိုင်းနှင့် ရုပ်သံတို့မှတစ်ဆင့် အားကောင်းသော ဝေဖန်ခြားနားသည့် ယဉ်ကျေးမှုပေါင်းစုံဆိုင်ရာ မီဒီယာတစ်ခုကို ပံ့ပိုးပေးပါသည်။
- သဟဇာတနေ့ ကို ၁၉၉၉ ခုနှစ်မှ စတင်သတ်မှတ်ခဲ့ပြီး ယင်းကို ထောင်ပေါင်းများစွာသော သြစတြေးလျနိုင်ငံသားများမှ လူတိုင်းပါဝင်လာနိုင်စေရန် လေးစားသမှုနှင့် လူတိုင်းနှင့်သက်ဆိုင်သည်ဟူသော ခံစားချက်များပါဝင်သည့် မက်ဆေ့ချ်တစ်စောင်ကို ပေးပို့လျက် နှစ်စဉ် ကျင်းပလေ့ရှိပါ သည်။
- သြစတြေးလျနိုင်ငံ ယဉ်ကျေးမှုပေါင်းစုံပါဝင်သော ကောင်စီသည် အဓိက အကြံပေးအဖွဲ့အစည်းတစ်ခုအနေဖြင့် ဆောင်ရွက်ပြီး အစိုးရအား ခိုင်မာ၍ လွတ်လပ်သော အကြံဉာဏ်များ ပေးလျက်ရှိပါသည်။

သြစတြေးလျနိုင်ငံသားများသည် သဟဇာတဖြစ်ခြင်းနှင့် ကြီးပွားတိုးတက်ခြင်းတို့ကို အစဉ်တန်ဖိုးထားပါသည်။ တစ်ဦးစီလိုက်၊ အုပ်စုလိုက်နှင့် အစိုးရ၏ အဆင့်များအားလုံးတွင် ကျွန်ုပ်တို့သည် အတူတကွပူးပေါင်း၍ အတူတကွကျင့်သုံးနေကြသော စံတန်ဖိုးများ နှင့် အောက်ပါ မဟာဗျူဟာကျညွှန်ကြားချက်များ၏ လမ်းညွှန်ချက်များဖြင့် ပိုမိုခိုင်မာသော၊ ပိုမိုစည်းလုံးညီညွတ်စေသော၊ ပိုမိုတိုးတက်ကြီးပွားစေမည့် လူမှုအသိုက်အဝန်းများကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ပါသည်။

အသစ်ရောက်ရှိလာသူများအား စီးပွားရေးနှင့် လူမှုရေးလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းအားပေးခြင်း

သြစတြေးလျနိုင်ငံအနေဖြင့် ကျွန်ုပ်တို့၏ လူမှုရေး၊ စီးပွားရေး အဖွဲ့အစည်းများတွင် ရွှေ့ပြောင်းနေထိုင်သူများအား ပါဝင်ဆောင်ရွက်စေသည့် ခိုင်မာသော နောက်ခံခိုင်းကြောင်းရှိပါသည်။ ယနေ့အချိန်တွင် ကျွန်ုပ်တို့ နိုင်ငံ၏ အောင်မြင်တိုးတက်ရေးတွင် ပါဝင်ဖြည့်ဆည်းပေးနိုင်ရေးအလို့ငှာ ရွှေ့ပြောင်းနေထိုင်သူအသစ်များအတွက် အခွင့်အလမ်းသစ်များပေးခြင်းဖြင့် ယဉ်ကျေးမှုပေါင်းစုံသည် အားလုံးပါဝင်သော လူမှုအသိုက်အဝန်းနှင့်အတူ ဆက်လက်ဖော်ဆောင်သွားမည် ဖြစ်ပါသည်။

လူမှုအသိုက်အဝန်းများ၊ ကျောင်းများ၊ အကျိုးအမြတ်မရှာသော အဖွဲ့အစည်းများ၊ ယုံကြည်ကိုးကွယ်မှုအခြေပြု အဖွဲ့အစည်းများ၊ အလုပ်ရှင်များနှင့် အစိုးရအဖွဲ့အစည်းများလုံးလက်တွဲပူးပေါင်း၍ လူများအား သူတို့အနေနှင့် ဩစတြေးလျနိုင်ငံ အသိုက်အဝန်းတွင် အကျိုးရှိရှိ ပါဝင်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ပေးအပ်နေပါသည်။

ဩစတြေးလျနိုင်ငံသို့ ရွှေ့ပြောင်းလာသူများသည် အခွင့်အလမ်းအသစ်များ သို့မဟုတ် ပိုမိုကောင်းမွန်သော ဘဝတစ်ခုကို အများနည်းတူ ရှာဖွေကြပါသည်။

တစ်ချိန်တည်းမှာပင် ရွှေ့ပြောင်းနေထိုင်သူ လူသစ်များနှင့် ၎င်းတို့၏ မိသားစုများသည် စီးပွားရေးအရ၊ လူမှုရေးအရ သမ္မတဖြစ်ရန်မှာ ၎င်းတို့၏ အနာဂတ်အတွက် မရှိမဖြစ် အရေးပါလှပါသည်။ ၎င်းတို့၏အိုးအိမ်အသစ်နှင့်ဆက်စပ်မှုရှိသော စိတ်ထားနှင့် ဩစတြေးလျနိုင်ငံသားအသိုက်အဝန်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်ဟူသော စိတ်ထားတို့သည် ၎င်းတို့၌ တန်ဖိုးရှိသည်နှင့် ပါဝင်စပ်ဆိုင်မှုရှိသည်ဟူသောအသိစိတ်ကို ရရှိစေပါသည်။

အစိုးရအနေဖြင့် ရွှေ့ပြောင်းနေထိုင်သူအသစ်များအား ဩစတြေးလျနိုင်ငံ ဘဝပုံစံနှင့် သမ္မတဖြစ်စေရေးတွင်အထောက်အကူပြုရန် စီစဉ်ရေးဆွဲထားသည့် အကောင်းဆုံးကျင့်ထုံးအဖြစ် ကျယ်ပြန့်စွာ လက်ခံထားသော အခြေချနေထိုင်ရေး မူဘောင်တစ်ခုဖြင့်ပံ့ပိုးပေးထား ပါသည်။ အခြေချနေထိုင်ရေးဆိုင်ရာ အစီအစဉ်များသည် ရွှေ့ပြောင်းနေထိုင်သူများ မိမိတို့ဘာသာမိမိ ရပ်တည်နိုင်ရန်နှင့် ဩစတြေးလျအသိုက်အဝန်း၏ တက်ကြွသော အဖွဲ့ဝင်များ ဖြစ်လာစေရန် ပံ့ပိုးကူညီပေးပါသည်။

အထူးသဖြင့် ဩစတြေးလျားနိုင်ငံ၏ ဒုက္ခသည်နှင့် လူသားချင်း စာနာထောက်ထားရေး အစီအစဉ်များအရ ရောက်ရှိလာသူ လူသစ်များအချို့သည် အထူးပံ့ပိုးမှုများအရ အကျိုးခံစားကြရပါသည်။ ယင်းတို့တွင် အင်္ဂလိပ်ဘာသာ လေ့လာသင်ယူရေး၊ လိုအပ်သော ပညာရေး သို့မဟုတ် အလုပ်ခန့်ထားရေးဆိုင်ရာ အရည်အသွေးများ ရရှိရန် ကူညီပေးခြင်းတို့ ပါဝင်ပါသည်။ အစိုးရသည် အထူးသဖြင့် ဩစတြေးလျားနိုင်ငံကို ရောက်ရှိပြီးနောက် ပထမ ၅ နှစ်ကာလအတွင်းရှိ လူသားချင်း စာနာထောက်ထားမှုအရ ဝင်ရောက်လာသူများအား ကူညီပေးရန် တာဝန်ခံယူထားမြဲဖြစ်ပါသည်။ သို့အားဖြင့် ၎င်းတို့အနေနှင့် ပိုမိုကောင်းမွန်သော ဘဝတစ်ခုတည်ဆောက်နိုင်ကြမည်ဖြစ်၍ မိမိတို့ကိုယ်မိမိ အားကိုးနိုင်ကြပြီး လူ့အသိုက်အဝိုင်းတွင်း အပြည့်အဝပါဝင်ဆောင်ရွက်သောအဖွဲ့ဝင်များဖြစ်လာကြပါမည်။ ဩစတြေးလျအစိုးရသည် လူသားချင်းစာနာ ထောက်ထားမှုအရ ဝင်ရောက်လာသူများအတွက် အင်္ဂလိပ်ဘာသာစကား၊ ပညာရေးနှင့် အလုပ်အကိုင်ရရှိမှုများ တိုးတက်လာစေမည့် အခြေချနေထိုင်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို လက်ရှိတွင် အသစ်ပြောင်းလဲပြုပြင်နေပါသည်။

ကျွန်ုပ်တို့၏ ဝေဖန်ခြားနားမှု နှင့် ကျွန်ုပ်တို့၏ အများဆိုင် နိုင်ငံတော် အကျိုးစီးပွားတို့၏ အားသာချက်များကို ထိန်းချုပ်အသုံးပြုခြင်း

အင်္ဂလိပ်ဘာသာသည် ယခုအချိန်တွင်သာမက နောင်တစ်ချိန်တွင်ပါဆက်လက်၍ နိုင်ငံတော်ဘာသာစကားအဖြစ် ဆက်လက် တည်ရှိသွားမည် ဖြစ်သည်။ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသော ကိရိယာတစ်ခု ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့၏ ဘာသာစကားမျိုးစုံသုံး လုပ်သားအင်အားစုသည် စီးပွားရေးလုပ်ငန်းနယ်ပယ်များကို ပိုမိုကျယ်ပြန့်လာစေပြီးပို၍ကြီးထွားလာနေသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကဏ္ဍတွင် ဩစတြေးလျ၏ ယှဉ်ပြိုင်နိုင်စွမ်းကို တွန်းအားပေးပါသည်။

ကျွန်ုပ်တို့၏ ယဉ်ကျေးမှုပိုင်းအရ ဝေဖန်ခြားနားမှုသည် ကျွန်ုပ်တို့၏ အကြီးမားဆုံး ပိုင်ဆိုင်မှုများအနက် တစ်ခုဖြစ်သည်။ ၎င်းသည် ဆန်းသစ်တီထွင်မှု၊ ကြံဆဖန်တီးမှု၊ တက်ကြွလှုပ်ရှားမှုတို့ကို နှိုးဆွပေးသည်။ ကျွန်ုပ်တို့၏ စီးပွားရေးကဏ္ဍသည် ဝေဖန်ခြားနားသော လုပ်သားအင်အားစု၏ အရည်အသွေးများ၊ အသိပညာများ၊ ဘာသာစကား အရည်အသွေးများ၊ ကွန်ယက်ချိတ်ဆက်မှုများနှင့် ဖန်တီးနိုင်စွမ်းများတို့ဖြင့် အင်အားတောင့်တင်းခိုင်မာလာပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်ရွက်နိုင်စွမ်းနှင့်ယှဉ်ပြိုင်နိုင်စွမ်းများအား နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လုပ်ဆောင်ရာ၌ အခွင့်အလမ်းများကို သိရှိနိုင်စွမ်းနှင့်အမိအရ ဖမ်းဆုပ်နိုင်သည့် အစွမ်းများကြောင့် တိုးတက်ကောင်းမွန်လာခြင်းဖြစ်သည်။

ယင်းတွင် ၎င်းတို့ဩစတြေးလျနိုင်ငံ၌ နေထိုင်စဉ်အတွင်း ဩစတြေးလျနိုင်ငံ၏ စီးပွားရေးနှင့် လူ့အသိုက်အဝိုင်းများအတွက် ဆောင်ရွက်ပေးခဲ့ကြသော ယာယီရွှေ့ပြောင်းနေထိုင်သူများစွာ၏ အရည်အချင်းများလည်း ပါဝင်သည်။ အခြားသူများသည်

၎င်းတို့၏ မိခင်နိုင်ငံဆီသို့ ပြန်သွားခြင်း သို့မဟုတ် အခြားနိုင်ငံတစ်ခုသို့ ရွှေ့ပြောင်းနေထိုင်ခြင်းများ ပြုလုပ်ပြီးအများစုမှာ ဩစတြေးလျနိုင်ငံတွင် အခြေချနေထိုင်ပြီး ကျွန်ုပ်တို့၏ ယဉ်ကျေးမှု၊ ကုန်သွယ်ရေးနှင့် နိုင်ငံရပ်ခြား စီးပွားရေး အခွင့်အလမ်းများကို ပိုမိုခိုင်မာအားကောင်းအောင် ဆောင်ရွက်ကြသည်။

ကျွန်ုပ်တို့၏ ထွေပြားခြားနားသော လုပ်သားအင်အားစု၏ အကျိုးကျေးဇူးများကို မြှင့်တင်ရန်နှင့် အများဆုံးဖြစ်စေရန်အတွက် အစိုးရ၊ စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများအားလုံးသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။

သဟဇာတဖြစ်ပြီး လူမှုရေးအရ စည်းလုံးညီညွတ်မှုရှိသော လူထုအသိုင်းအဝိုင်းများ ဆက်လက်တည်ဆောက်ခြင်း

ကျွန်ုပ်တို့၏အများဆိုင် ဩစတြေးလျစံတန်ဖိုးများသည် ကျွန်ုပ်တို့၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကျွန်ုပ်တို့၏လူမှုရေးအရ စည်းလုံးညီညွတ်မှုရှိသော လူမှုအသိုင်းအဝိုင်းများအတွက် အဓိကအရေးပါသော အုတ်မြစ်များဖြစ်သည်။

ကျွန်ုပ်တို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို မျှဝေပေးခြင်းသည် ဩစတြေးလျနိုင်ငံသားတစ်ဦးဖြစ်လာစေခြင်းကို ဂုဏ်ပြုပြီး ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းအတွင်း လူတိုင်းပါဝင်သည်ဟု လူတိုင်းခံစားရစေရန် ကူညီပေးသည်။ လူထုအသိုင်းအဝိုင်းတွင် သဟဇာတရှိခြင်းသည် နိုင်ငံတော် စည်းလုံးညီညွတ်မှုကို တည်ဆောက်ပေးသည်။ အများတူ အတွေ့အကြုံများသည် အများဆိုင် သမိုင်းကြောင်းများကို ဖန်တီးပေးပြီးအများဆိုင်အနာဂတ်များကို ပုံဖော်ပေးပါသည်။

ဆန့်ကျင်ဘက်အားဖြင့် ကျွန်ုပ်တို့ အသိုင်းအဝိုင်းအတွင်း လူမျိုးရေးအစွန်းရောက်မှုများနှင့် ခွဲခြားဆက်ဆံမှုများ လျော့ကျစေပါသည်။ ကျွန်ုပ်တို့သည် လူမျိုးရေး မုန်းတီးမှုကို နှိုးဆွပေးသူများအား ပြစ်တင်ရှုတ်ချပါသည်။

ယုံကြည်မှုအမျိုးမျိုး၊ ယဉ်ကျေးမှုအမျိုးမျိုးနှင့် သက်ဆိုင်သော ပုံမှန်ဆွေးနွေးပွဲများသည် လူထုအသိုင်းအဝိုင်းများအကြားရှိ တင်းမာမှုများ ဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပြီး စည်းလုံးညီညွတ်မှုနှင့် သဟဇာတဖြစ်မှုတို့ကို အားကောင်းလာစေသည်။ အဆိုပါ ဆွေးနွေးပွဲများသည် မတူညီသော လူမျိုးစုနှင့် ဘာသာရေး အုပ်စုများအကြား မလိုမုန်းထားစိတ်နှင့် ဘက်လိုက်ခြင်း များကို လျော့ကျစေခြင်း၊ ယဉ်ကျေးမှုခြားများအကြား အပြန်အလှန်နားလည်မှုများကို တိုးတက်စေခြင်း၊ ဆက်ဆံရေးများကို တိုးတက်ကောင်းမွန်စေခြင်း၊ ပါဝင်စပ်ဆိုင်းမှုရှိသည်ဟူသောစိတ်နှင့် ယုံကြည်စိတ်များတို့ကို တိုးပွားလာစေပါသည်။

ဩစတြေးလျနိုင်ငံတွင် နေထိုင်သူ သို့မဟုတ် ဩစတြေးလျားနိုင်ငံသို့ ရောက်ရှိလာသူအားလုံးသည် ယဉ်ကျေးမှုနောက်ခံ၊ မွေးဖွားခဲ့ရာဒေသ သို့မဟုတ် ဘာသာရေးခံယူချက်များ မည်သို့ပင် ရှိစေကာမူ တစ်ဦးနှင့်တစ်ဦးထိတွေ့ ဆက်ဆံရန်၊ အချင်းချင်းနားလည်မှုရှိရန်နှင့် မည်သည့် လူမျိုးရေးခွဲခြားမှုပုံစံ သို့မဟုတ် အကြမ်းဖက်အစွန်းရောက်မှုပုံစံကိုမဆို ငြင်းဆိုရန် တာဝန်ရှိပါသည်။

နိဂုံးချုပ်

ဩစတြေးလျအစိုးရများ အစဉ်အဆက်သည် ယဉ်ကျေးမှုမျိုးစုံပါဝင်သော ဩစတြေးလျနိုင်ငံတစ်ခုဖြစ်လာစေရန် ခိုင်မာစွာ ကတိကဝတ်ပြုခဲ့ကြပါသည်။ ယခုအချိန်သည် ကျွန်ုပ်တို့၏လူမှုအသိုင်းအဝိုင်းကို ကျောထောက်နောက်ခံပြုပေးကာ၊ ကျွန်ုပ်တို့နိုင်ငံ၏ အကျိုးစီးပွားကို ပံ့ပိုးပေးပြီး၊ ကျွန်ုပ်တို့အနေနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများအား လမ်းညွှန်ပေးနိုင်သော စံတန်ဖိုးများ၊ တာဝန်များအကြောင်းနှင့် စပ်လျဉ်း၍ရှင်းလင်းသော အမှာစကားပါရှိသည့် ဤထုတ်ပြန်ချက်အသစ်နှင့်အတူ အစိုးရ၏ ကတိကဝတ်ပြုချက်ကို ပြန်လည်သစ်ဆန်းစေ၍ ပြန်လည်အတည်ပြုရမည့် အချိန်ပင်ဖြစ်သည်။ ယင်းသည် ဩစတြေးလျနိုင်ငံအပေါ် သစ္စာခံမှု၊ လွတ်လပ်မှု၊ ကြီးပွားတိုးတက်မှုတို့အတွက် သန့်ရှင်းချဆောင်ရွက်မှုစသည်တို့ဖြင့် ပေါင်းစည်းလျက် ခိုင်မာတောင့်တင်း၍ အောင်မြင်သော ယဉ်ကျေးမှုမျိုးစုံသည် နိုင်ငံတစ်ခုဖြစ်လာစေရေး ကျွန်ုပ်တို့၏ အနာဂတ်ရည်မှန်းချက်ကို ဖော်ပြပေးပါသည်။

